



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

မာတိကာစဉ်

- ၁။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသောဥပဒေ
သတင်းအချက်အလက်များ။ ၂-၃
- ၂။ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း BRICS အကြောင်းသိကောင်းစရာ။ ၄-၅
- ၃။ အင်ဒိုနီးရှားနိုင်ငံ၏ အသေးစားချေးငွေ ပံ့ပိုးကူညီမှုအစီအစဉ်ကို မြှင့်တင်ရန်
ပြန်လည်ပြင်ဆင်မှုများအား လေ့လာတင်ပြခြင်း။ ၆-၉
- ၄။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သတင်းထုတ်ပြန်ချက်အကြောင်း
သိကောင်းစရာ။ ၁၀-၁၁
- ၅။ အမေရိကန်အထက်လွှတ်တော်(Senate)က ကလေးငယ်များအတွက်ဘေးအန္တရာယ်
ကင်းရှင်းရေးနှင့် ကိုယ်ရေးအချက်အလက်များလုံခြုံရေးတို့ကို မြှင့်တင်ပေးနိုင်မည့်
ဥပဒေမူကြမ်းများ အတည်ပြုခြင်း။ ၁၂-၁၄



မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော

ဥပဒေသတင်းအချက်အလက်များ

ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုများပေးနေသော မြန်မာဥပဒေသတင်းအချက်အလက်စနစ်(MLIS)တွင် ယခုသိတင်းပတ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ထုတ်ပြန်သည့် တီထွင်မှုပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံစာရင်းကောင်စီမှထုတ်ပြန်သည့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများလိုက်နာကျင့်သုံးရန်ထုတ်ပြန်ခြင်း အမိန့်ကြော်ငြာစာတို့ကို အများပြည်သူများ လွယ်လင့်တကူ ကြည့်ရှုနိုင်ရန် ဖော်ပြဝန်ဆောင်မှုပေးထားသည်။

မြန်မာနိုင်ငံစာရင်းကောင်စီသည် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပုဒ်မ ၁၇(ဃ)အရ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများလိုက်နာကျင့်သုံးရန် ၁၄-၆-၂၀၂၄ ရက်နေ့၌ အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၂၄) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။


ဤအမိန့်ကြော်ငြာစာသည် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစ၍ ရေးဆွဲသောဘဏ္ဍာရေးအစီရင်ခံတင်ပြခြင်းများနှင့် အကျုံးဝင်သက်ရောက်စေရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချိန်ထက်ဆောလျင်စွာ လိုက်နာကျင့်သုံးနိုင်ကြောင်း တွေ့ရှိရပါသည်။

တည်ဆဲဥပဒေများအရ ဖွဲ့စည်းတည်ထောင်ထားသော အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့်လုပ်ငန်းအဖွဲ့အစည်းများ(Public Interest Entities- PIEs)သည် ဘဏ္ဍာရေးအစီရင်ခံတင်ပြရာတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards-IFRSs) နှင့်အညီ မလွဲမသွေလိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့သည်ကို တွေ့ရှိရပါသည်။

နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ(International Financial Reporting Standards-IFRSs)နှင့်ပတ်သက်၍ နိုင်ငံတကာစာရင်းစံအဖွဲ့ (International Accounting Standards Board – IASB) က



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

အခါအားလျော်စွာ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ထုတ်ပြန်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဤအမိန့်ကြော်ငြာစာနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေနှင့် အကောင်အထည်ဖော်ရန် လိုအပ်သော ပညာရပ်ဆိုင်ရာအကူအညီများပေးနိုင်ရေးအတွက် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၂၀(က)(၅)အရဖွဲ့စည်းထားသော စာရင်းစစ်လုပ်ငန်းဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့်ပုဒ်မ ၂၀(က)(၆) အရဖွဲ့စည်းထားသော စာရင်းကိုင်လုပ်ငန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေး ကော်မတီသည် စာရင်းဆိုင်ရာစံများကော်မတီမှတစ်ဆင့် မြန်မာနိုင်ငံစာရင်းကောင်စီအလုပ် အမှုဆောင်အဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီ၏ ၄-၇-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၈ နှင့် ၁၂-၃-၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၃ တို့ကို ယခုအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်ခဲ့ သည်ကိုလည်းတွေ့ရှိရပြီး ၆-၅-၂၀၁၀ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထား သည့် မြန်မာနိုင်ငံစာရင်းကိုင်စံများကို ဤအမိန့်ကြော်ငြာစာအကျုံးဝင်သက်ရောက်သည့်နေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ လိုက်နာကျင့်သုံးခြင်းအား လေ့လာသိရှိ လိုသူများအနေဖြင့် MLIS Webstie တွင် ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

e- Government ဌာနခွဲ

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန



ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း BRICS အကြောင်းသိကောင်းစရာ

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံ လေးနိုင်ငံပါဝင်သော အတိုကောက်အားဖြင့် BRIC ခေါ်ဆိုသည့် အစိုးရအချင်းချင်းကြားဖွဲ့စည်းထားသော အဖွဲ့အစည်းကို ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ BRIC ကို တည်ထောင်ခဲ့သည့်ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဖန်တီးရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ပထမအကြိမ်ကျင်းပခဲ့သောညီလာခံတွင် MULTIPOLAR WORLD ORDER၊ GLOBAL NON INTERVENTIONISM နှင့် အမေရိကန်ဒေါ်လာအစား အခြားငွေကြေး တစ်ရပ် ကိုဖန်တီးသုံးစွဲရန်ကိစ္စရပ်များအပေါ် ၎င်းတို့၏တာဝန်ယူမှုများကို ထပ်မံအတည်ပြုခဲ့ကြသည်။


BRICS နှင့်စပ်လျဉ်း၍ ရုရှားသမ္မတ ဗလာဒီမာပူတင်က အပြည်ပြည်ဆိုင်ရာငွေကြေးစနစ်တွင် BRICS ၏အခန်းကဏ္ဍကို မြှင့်တင်ရန်လိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံများရှိ ဘဏ်များအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် BRICS ငွေကြေးအသုံးပြုမှုကို ချဲ့ထွင်ရန်နှင့် အကောက်အခွန်အာဏာ ပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုတိုးမြှင့်ရန်လိုကြောင်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ BRIC သို့ ဝင်ရောက်လာခဲ့ရာ BRICS ဟုအမည် ပြောင်းလဲသတ်မှတ်ခဲ့သည်။ BRIC Sသို့ဝင်ရောက်ရန်အတွက် တရားဝင်လျှောက်ထားရမည့်နည်းလမ်း မရှိသော်လည်း အဖွဲ့ဝင်အဖြစ်လက်ခံနိုင်ရေးအတွက် လက်ရှိအဖွဲ့ဝင်အများစုမှ သဘောတူညီရန် လိုအပ်မည်ဖြစ်သည်။

၂၀၂၃ ခုနှစ် တောင်အာဖရိကနိုင်ငံတွင်ကျင်းပသောညီလာခံတွင် ဆော်ဒီအာရေဗီ၊ အီရန်၊ အာရပ်စော်ဘွားများနိုင်ငံ၊ အီဂျစ်၊ အီသီယိုးပီးယားနှင့်အာဂျင်တီးနားတို့အား အဖွဲ့ဝင်အဖြစ် လျှောက်ထား ခြင်းကိုလက်ခံခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် တရားဝင်အဖွဲ့ဝင်သစ်များအဖြစ် လက်ခံခဲ့သည်။ အဖွဲ့ဝင်သစ်များတိုးလာသော်လည်း အဖွဲ့ဝင်အသစ်များ၏အမည်ကိုထင်ဟပ်စေမည့် အဖွဲ့အစည်း၏ အမည်ကိုပြောင်းလဲခြင်းမပြုခဲ့ကြောင်း တွေ့ရှိရသည်။ BRICS သည် လူဦးရေများသောနိုင်ငံများ



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

ပါဝင်သောကြောင့် ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့စီးပွားရေး၏ ၂၀ ရာခိုင်နှုန်းရှိသည့်နိုင်ငံများကို ပေါင်းစည်းထားခြင်းဖြစ်သည်။

၂၀၁၂ခုနှစ်တွင်ကျင်းပသော BRICS ညီလာခံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ရန်ပုံငွေနှင့်ချေးငွေများပေးအပ်နိုင်စေရန် ဖွံ့ဖြိုးရေးဘဏ် (New Development Bank (NDB))တစ်ခုကိုတည်ထောင်ရန် အဆိုပြုခဲ့ကြပြီးနောက် အဖွဲ့ဝင်များမှ ထည့်ဝင်သည့်မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာဘီလျံ ၁၀၀ ဖြင့်တည်ထောင်ခဲ့ကြသည်။ BRICS အဖွဲ့ဝင်နိုင်ငံအသီးသီးအနေဖြင့် NDB ၏ အစုတွင်ပါဝင်သည့်ရင်းနှီးမြှုပ်နှံငွေကို ညီတူညီမျှရရှိပြီး ဘဏ်၏ပိုင်ဆိုင်မှုအတွက်လည်း ညီတူညီမျှထည့်ဝင်ကြရသည်။

သုတေသနပညာရှင်များ၏သုံးသပ်ချက်အရ တရုတ်နိုင်ငံအနေဖြင့် BRICS သို့ဝင်ရောက်ခြင်းမှာ အာဖရိကနိုင်ငံများတွင် ၎င်း၏ပါဝါနှင့်လွှမ်းမိုးနိုင်မှုကို တိုးပွားစေရန်ဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများအား ၎င်းသည် အခြားသောကမ္ဘာ့နိုင်ငံများနှင့်လည်း မိတ်ဆွေများအဖြစ် ရှိနေကြောင်းပြသလိုခြင်းဖြစ်ကြောင်း သုံးသပ်ကြပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဆောင်ရွက်ပြီး BRICS ထိပ်သီးညီလာခံကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ဝန်ကြီးရုံး
ဥပဒေရေးရာဝန်ကြီးဌာန

Source: <https://www.britannica.com>
<https://www.britannica.com/topic/BRICS>



**အင်ဒိုနီးရှားနိုင်ငံ၏ အသေးစားချေးငွေ ပံ့ပိုးကူညီမှုအစီအစဉ်ကို မြှင့်တင်ရန် ပြန်လည်
ပြင်ဆင်မှုများအား လေ့လာတင်ပြခြင်း**

အင်ဒိုနီးရှားနိုင်ငံသည် ချေးငွေသက်တမ်းတိုးမြှင့်ခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် အသေးစားချေးငွေအစီအစဉ်ကို ပြန်လည်သုံးသပ်လျက်ရှိပါသည်။ အဆိုပါအစီအစဉ်သည် သမ္မတ Joko Widodo ၏ မကြာသေးမီက အကြံပြုချက်တစ်ခုဖြစ်ပြီး ဘဏ်များမှ ငွေကြေးဆုံးရှုံးဖွယ် ရှိသည့် ချေးငွေများအတွက် ခွင့်ပြုလျက်ရှိသည့် ပြဋ္ဌာန်းချက်များဖြစ်သည့် COVID-ကာလအတွင်း ချမှတ်ခဲ့သည့် မူဝါဒနှင့်မတည့်ငွေရင်းလိုအပ်သည့်ကာလအတွင်း ငွေရေးကြေးရေးစနစ်တွင် ငွေသား ဖြစ်ပေါ်မှုကိုမြှင့်တင်ရန် ရည်ရွယ်လျက် ပြန်လည်သုံးသပ်ရန် ဖြစ်ပါသည်။

သို့ရာတွင် ဘဏ်လုပ်ငန်းကဏ္ဍသည် လုံလောက်စွာ အားကောင်းနေသေးသည်ဟု အခိုင်အမာ ဆိုကာ နိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်ရေးအဖွဲ့(OJK)က ယင်းလုပ်ရှားမှုကို ထောက်ခံရန်မဖြစ်နိုင် ကြောင်း ထောက်ပြခဲ့သည်။ ဖော်ပြပါအခြေအနေသည် အသေးစားနှင့်အသေးစားချေးငွေများအတွက် အတိုးနှုန်းများ သက်သာစွာဖြင့် ပံ့ပိုးပေးသည့် Kredit Usaha Rakyat (KUR) အစီအစဉ်ကို လိုက်နာ သည့် လက်ရှိစည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်မှုဖြစ်ပေါ်စေခဲ့သည်။

အင်ဒိုနီးရှား၌ ၂၀၂၀ ခုနှစ် မတ်လတွင် COVID-19 ကပ်ရောဂါကို ကြေညာခဲ့ပြီးနောက် ကဏ္ဍအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ကာ ပြည်သူ့ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများကို သိသိသာသာ ထိခိုက်စေခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံစာရင်းအင်း (BPS) ၏ ဩဂုတ်လ ၂၀၂၀ ခုနှစ်အစီရင်ခံစာအရ နိုင်ငံ၏စီးပွားရေးသည် ၂၀၂၀ ခုနှစ်၏ ဒုတိယလေးလတွင် ၅.၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပထမလေးလတွင် ၂.၉၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ဤစီးပွားရေးကျဆင်းမှုသည် အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ(MSMEs)အတွက် ဆိုးရွားစွာထိခိုက်ခဲ့ပြီး အများစုမှာ အတင်းအကြပ် လုပ်ငန်းပိတ်သိမ်းခံရခြင်း သို့မဟုတ် လည်ပတ်မှုကို သိသိသာသာ လျှော့ချခြင်းတို့ ဆောင်ရွက်ခဲ့ရသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

အင်ဒိုနီးရှားအစိုးရသည် MSMEs များ ရင်ဆိုင်နေရသော စီးပွားရေးစိန်ခေါ်မှုများကို တုံ့ပြန်သည့် အနေဖြင့် Presidential Productive Assistance for Micro Enterprises Program (BPUM) အပါအဝင် အစီအမံများစွာကို မိတ်ဆက်ပေးခဲ့သည်။ BPUM သည် အသေးစားစွန့်ဦးတီထွင်သူများ အတွက် လုပ်ငန်းအရင်းအနှီး အကူအညီများပေးရန် ရည်ရွယ်ပြီး အဆိုပါအစီအမံသည် ကပ်ရောဂါ ကြောင့် ထိခိုက်လွယ်သော စီးပွားရေးလုပ်ငန်းများကိုကူညီပံ့ပိုးရန် ရေးဆွဲထားသော အမျိုးသား စီးပွားရေးပြန်လည်ထူထောင်ရေး(PEN) အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။


အဆိုပါ အစီအစဉ်သည် အသေးစားအိမ်သုံးလုပ်ငန်းများနှင့် အခြားသော လုပ်ငန်းဆောင်ရွက်မှု များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး လိုအပ်သော ငွေကြေးပံ့ပိုးမှုများကို ရယူနိုင်စေရန် ရည်ရွယ်ပါသည်။ ၎င်း၏ ကနဦးအဆင့်၏အဆုံးတွင် BPUM သည် အသေးစားစီးပွားရေးလုပ်ငန်း 9.1 သန်းအား စုစုပေါင်းဘတ်ဂျက်ခွဲဝေမှု 22.01 ထရီလီယံရူပီယာ ပံ့ပိုးရန် ရည်ရွယ်ခဲ့ပြီး BPUM အစီအစဉ်ဖြင့် အရည်အချင်းပြည့်မီသော အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို တစ်ကြိမ်လျှင် 2.4သန်း ရူပီယာ(US\$ 148) ပံ့ပိုးကူညီခဲ့ပါသည်။ အရည်အချင်းပြည့်မီစေသည့်စီးပွားရေးလုပ်ငန်းများ ဖြစ်ရန်အလို့ငှာ လုပ်ငန်းများသည် အင်ဒိုနီးရှားနိုင်ငံသားအဖြစ် တရားဝင်မှတ်ပုံတင်နံပါတ်များ နှင့် အသေးစားလုပ်ငန်းတစ်ခုပိုင်ဆိုင်ရမည့်အပြင် အခြားစံသတ်မှတ်ချက်များစွာနှင့်ပြည့်မီရမည်ဖြစ်သည်။

အကယ်၍အင်ဒိုနီးရှားအစိုးရသည် COVID-ကာလချေးငွေဆိုင်ရာမူဝါဒကို ပြန်လည်ပြင်ဆင်၍ ကျင့်သုံးပါက MSME လုပ်ငန်းများအပေါ် သိသိသာသာ သက်ရောက်မှုများစွာရှိလာနိုင်သည်။ စီးပွားရေးကျဆင်းမှုကို လျော့ပါးသက်သာစေရန် ကပ်ရောဂါကာလအတွင်း ကနဦးမိတ်ဆက်ခဲ့သော ဤမူဝါဒသည် ဘဏ်လုပ်ငန်းစနစ်တွင် ငွေသားဖြစ်ပေါ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ကူညီ ပေးရန်အတွက် ဘဏ်များမှ ငွေကြေးဆုံးရှုံးဖွယ်ရှိသည့်ချေးငွေများအတွက် ခွင့်ပြုသည့် ပြဋ္ဌာန်းချက် များထုတ်ပြန်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ခွင့်ပြုခဲ့ပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

အပြုသဘောဆောင်သော သက်ရောက်မှုများအနေဖြင့် ပိုမိုကောင်းမွန်သော ငွေဖြစ်လွယ်မှု နှင့် အသေးစားလုပ်ငန်းများအတွက် ခရက်ဒစ်သုံးစွဲရန် ပိုမိုလွယ်ကူစေနိုင်ခြင်း၊ လက်ရှိချေးငွေဖြင့် ရုန်းကန်နေရသော အသေးစားစီးပွားရေးလုပ်ငန်းများအား ချေးငွေစည်းကမ်းချက်များကို ပြန်လည် ညှိနှိုင်းနိုင်စေမည်ဖြစ်ပြီး လစဉ်ပေးချေမှုများကို လျှော့ချနိုင်ကာ ပြန်ဆပ်ကာလကို တိုးချဲ့နိုင်ကာ ၎င်းတို့အား ငွေသားစီးဆင်းမှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း၊ လုပ်ငန်းဆက်လက်လည်ပတ်ခြင်း ဖြင့် အသေးစားလုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်စေရန်၊ အလုပ်အကိုင်များကို ထိန်းသိမ်းကာ အောက်ခြေအဆင့်တွင် စီးပွားရေးလုပ်ငန်းများကို တည်တံ့စေရန် ကူညီပေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

ထို့အတူ ဆန့်ကျင်ဘက်အနေဖြင့် မူဝါဒပြန်လည်ပြင်ဆင်ခြင်းသည် တာဝန်ယူမှုကင်းမဲ့သော ချေးငွားခြင်းနှင့် ချေးငွားခြင်း အလေ့အကျင့်များ ဖြစ်ပေါ်လာနိုင်ချေရှိသော ကိုယ်ကျင့်တရား ပျက်ပြားနိုင်ချေရှိခြင်း၊ ချေးငွေပြန်လည်ပြင်ဆင်ခြင်းသည် အမြဲတမ်းရွေးချယ်စရာတစ်ခုဖြစ်မည်ဟု ယုံကြည်ပါက ရေရှည်ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် ရေရှည်တည်တံ့မှုကို ထိခိုက်စေနိုင်ခြင်း၊ မူဝါဒရှိသော် လည်း ဘဏ်များသည် non- performing loan (NPLs) ၏ အန္တရာယ်ပိုများသည်ဟု ယူဆသော ကြောင့် အသေးစားလုပ်ငန်းများအား ချေးငွေထုတ်ချေးရာတွင် ပိုမိုသတိထားလာနိုင်ခြင်း စသည့် သက်ရောက်မှုများစွာလည်း ရှိလာနိုင်ကြောင်း တွေ့ရှိရပါသည်။

COVID-ကာလချေးငွေဆိုင်ရာမူဝါဒကို ပြန်လည်ပြင်ဆင်မှုသည် အသေးစားလုပ်ငန်းများ အတွက် ချက်ချင်းလက်ငင်း ဘဏ္ဍာရေးသက်သာခွင့်နှင့် ပိုမိုကောင်းမွန်သော ချေးငွေရယူခွင့်ကို ပေးစွမ်းနိုင်ပြီး ၎င်းတို့၏ ပြန်လည်ထူထောင်ရေးနှင့် လုပ်ငန်းလည်ပတ်မှု အဆက်မပြတ်စေရန် အထောက်အကူဖြစ်စေပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

သို့ဖြစ်ရာ အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် ချေးငွေဆိုင်ရာမူဝါဒကို ပြန်လည်ပြင်ဆင်ရာတွင် အားနည်းချက်အားသာချက်များကို ထည့်သွင်းစဉ်းစားလျက် ချိန်ညှိသုံးသပ်ရန်မှာ အရေးကြီးကြောင်း သိရှိရပါသည်။

စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

ကျမ်းကိုးစာရင်း

<https://www.aseanbriefing.com/news/indonesia-explores-revisions-to-enhance-micro-loan-subsidy-program/>.



**မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သတင်းထုတ်ပြန်ချက်အကြောင်း
သိကောင်းစရာ**

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ အထိ တိုင်တန်းစာများ၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ အချုပ်ခန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများ ကြည့်ရှုစစ်ဆေးမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် ၈/၂၀၂၄ ကို ၂၄-၇-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ လူ့အခွင့်အရေးဖောက်ဖျက်ကြောင်း တိုင်တန်းချက် သို့မဟုတ် စွပ်စွဲချက်နှင့်စပ်လျဉ်း၍စိစစ်ပြီး စုံစမ်းစစ်ဆေးခြင်းကိုလည်းကောင်း၊ ကော်မရှင်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဃ) အရ တိုင်တန်းချက်၊ စွပ်စွဲချက်နှင့် သတင်းအရ လူ့အခွင့်အရေးဖောက်ဖျက်မှု ဖြစ်ပွားကြောင်း သိရှိရသည့်နေရာသို့ သွားရောက်စစ်ဆေးခြင်းကိုလည်းကောင်း၊ ကော်မရှင်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ(င)အရ လူ့အခွင့်အရေးဖောက်ဖျက်မှုဖြစ်ပွားသည့်နေရာသို့သွားရောက်စစ်ဆေးခြင်း နှင့်အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် အစိုးရ သို့မဟုတ် ပုဂ္ဂလိကထိန်းသိမ်းစောင့်ရှောက် ရေးစခန်းများ၊ ဌာနများသို့အကြောင်းကြား၍ သွားရောက်စစ်ဆေးခြင်းကိုလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်အရ နှစ်စဉ်လျာထားချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေ ဖြင့် တိုင်တန်းစာများအပေါ် စိစစ်ဆောင်ရွက်ခြင်းနှင့် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို ကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို အလေးထားစိစစ်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြုချက်



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

ပေးပို့ဆောင်ရွက်လျက်ရှိရာတွင် တိုင်ကြားသူများကို လက်တုံ့ပြန်မှုမခံရစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်ကိုဖော်ပြထားကြောင်း သိရှိရပါသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် အစိုးရဌာန၊
အစိုးရအဖွဲ့အစည်းများအတွက် အမှုလိုက်ဌာနခွဲ
တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

သတင်းအရင်းအမြစ်: <https://mnhrc.org.mm>



**အမေရိကန် အထက်လွှတ်တော်(Senate)က ကလေးငယ်များအတွက်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုယ်ရေးအချက်အလက်များလုံခြုံရေးတို့ကို မြှင့်တင်ပေးနိုင်မည့်
ဥပဒေမူကြမ်းများအတည်ပြုခြင်း**

Instagram၊ Tik Tok နှင့် Snap တို့အပါအဝင် ဆိုရှယ်မီဒီယာဝက်ဆိုဒ်ပေါ်တွင် ကလေးငယ်များအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုယ်ရေးအချက်အလက်များလုံခြုံရေးတို့ကို မြှင့်တင်ပေးနိုင်မည့်ဥပဒေမူကြမ်းနှစ်ခုကို ပြီးခဲ့သည့်အင်္ဂါနေ့တွင် ဝါရှင်တန်၌ ပါတီနှစ်ခု၏ထောက်ခံမှုဖြင့် အထက်လွှတ်တော်(Senate)က ထောက်ခံမဲ ၉၁ မဲဖြင့် မဲပေးအတည်ပြုခဲ့သည်။ ၎င်းသည် လွန်ခဲ့သော ၂၅ နှစ်တာကျော်ကာလအတွင်း နည်းပညာလုပ်ငန်းများကို ထိန်းချုပ်နိုင်ရေးအတွက် ကွန်ဂရက်၏ အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်ခဲ့သည်။ အထက်လွှတ်တော်၏ဆောင်ရွက်ချက်သည် ကလေးငယ်များအပေါ်ထိခိုက်စေသော ဆိုရှယ်မီဒီယာကုမ္ပဏီများကို ထိန်းချုပ်နိုင်ရေးအတွက် ၂ နှစ်ကျော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ၏ နောက်ဆက်တွဲရလဒ်များဖြစ်သည်။

ဆိုရှယ်မီဒီယာကုမ္ပဏီများက သုံးစွဲသူစိတ်ဝင်စားမည့်အကြောင်းအရာများ အလိုအလျောက် ဖန်တီးပေးထားမှုကြောင့် ဆိုရှယ်မီဒီယာစွဲလမ်းခြင်းများသည် ကလေးငယ်များနှင့်ယင်းတို့၏ စိတ်ကျန်းမာရေးကိုထိခိုက်စေသည်။ ထို့ပြင် ဆိုရှယ်မီဒီယာပေါ်တွင်တွေ့ရှိရသည့် ဆိုက်ဘာခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနှင့် အခြားဘေးအန္တရာယ်များ ဖြစ်စေနိုင်သည့် အကြောင်းအရာများသည်လည်း ကလေးငယ်များကို ထိခိုက်စေသည်။ ယင်းတို့ကို ဖြေရှင်းနိုင်ရေးအတွက် ဥပဒေပြုလွှတ်တော်(Congress)သည်လည်း ပြည်သူလူထု၏ဖိအားပေးမှုများနှင့်ရင်ဆိုင်နေရသည်။

အမေရိကန်ပြည်သူ့လွတ်လပ်ရေးဆိုင်ရာအဖွဲ့များ (American Civil Liberties)၊ Net Choice နှင့် ဒီမိုကရေစီနှင့်နည်းပညာဆိုင်ရာစင်တာ (The Center for Democracy and Technology) အပါအဝင်နည်းပညာလုပ်ငန်းအဖွဲ့များနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာအဖွဲ့များက ပြင်းထန်သည့်ဆန့်ကျင်မှုများရှိသော်လည်း ဥပဒေမူကြမ်းကမူ ပေါ်ထွက်လာခဲ့ပါသည်။ ရီပါဘလစ်ကန်နှင့် ဒီမိုကရက်တစ်



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

အောက်လွှတ်တော်(House of Representatives) ကိုယ်စားလှယ်အချို့က ယခုကဲ့သို့ဆောင်ရွက်မှု သည် လွတ်လပ်စွာပြောဆိုခွင့်ကိုထိန်းချုပ်မှုနှင့် အွန်လိုင်းဆင်ဆာဖြတ်တောက်မှုများဖြစ်ပေါ်စေနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။

ဘိုင်ဒင်အစိုးရ၊ စိတ်ကျန်းမာရေးဆိုင်ရာပညာရှင်များ (Mental Health Advocates)၊ အကျိုးအမြတ်မယူသော နည်းပညာလုံခြုံရေးအဖွဲ့အစည်းများ(Tech Safety Nonprofits)၊ ဆိုရှယ်မီဒီယာကြောင့် ဆိုးကျိုးများထိခိုက်ခံစားနေရသည်ဟုဆိုသည့် လူငယ်များနှင့်မိဘများကလည်း ဆိုရှယ်မီဒီယာထိန်းချုပ်မှုများ ပြုလုပ်ဆောင်ရွက်ရန် ဥပဒေပြုအမတ်များကို အကြိမ်ကြိမ်တိုက်တွန်းပြောဆိုခဲ့ကြသည်။ ၎င်းတို့၏တိုက်တွန်းချက်များနှင့် အထက်လွှတ်တော်၏ပါတီနှစ်ခုလုံးမဲပေးမှုများက ဥပဒေမူကြမ်းကိုဆက်လက်ဆောင်ရွက်ရန် အောက်လွှတ်တော်ကိုဖိအားပေးနိုင်မည်ဟု ထောက်ခံသူများက မျှော်လင့်ကြသည်။

သမ္မတဘိုင်ဒင်ကလည်း အထက်လွှတ်တော်၏ဆောင်ရွက်ချက်အပေါ်ချီးမွမ်းခဲ့ပြီး ဥပဒေမူကြမ်းကိုလက်မှတ်ရေးထိုးနိုင်ရေးအတွက် ၎င်းထံအမြန်ပေးပို့နိုင်ရန် အောက်လွှတ်တော်အနေဖြင့် ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားသည်။ ထို့ပြင် သမ္မတဘိုင်ဒင်က ဥပဒေမူကြမ်းကပေးနိုင်မည့် လုံခြုံရေးနှင့်အကာအကွယ်တွေကို ကလေးငယ်များက အချိန်ကြာမြင့်စွာမျှော်လင့် စောင့်စားနေခဲ့ရကြောင်းလည်း ပြောကြားသည်။

အထက်လွှတ်တော်အမတ်အများစု၏ခေါင်းဆောင်ကလည်း ယခုဥပဒေမူကြမ်းသည် ပါတီနှစ်ခုလုံး၏ထောက်ခံမှုပြုထားသဖြင့် ဥပဒေမူကြမ်းကို သမ္မတဆီသို့ပေးပို့နိုင်ရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည့်အပြင် အောက်လွှတ်တော်ကိုလည်း ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့သည်။၎င်းကဆက်လက်၍ ဆိုရှယ်မီဒီယာသည် အကျိုးကျေးဇူးများစွာရှိသော်လည်း ဆိုရှယ်မီဒီယာများသည်ကလေးငယ်များအတွက် အန္တရာယ်များစွာဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းများတွင် ကလေးငယ်များ အွန်လိုင်းလုံခြုံမှုဆိုင်ရာဥပဒေ (The Kids Online Safety Act) ပါဝင်ပြီး အဆိုပါဥပဒေသည် မိမိကိုယ်ကိုသတ်သေခြင်းနှင့်



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

ပရမ်းပတာစားသောက်ခြင်းတို့ကဲ့သို့သော ဘေးအန္တရာယ်များကို ကာကွယ်ရန်နှင့် လျော့ပါးစေရန် ဆိုရှယ်မီဒီယာကုမ္ပဏီများအတွက် ဥပဒေဆိုင်ရာတာဝန်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် အပလီကေးရှင်းအသိပေးချက်များ (App Notification) နှင့် အလိုအလျောက်ဗီဒီယိုများဖွင့်ခြင်း (Auto-playing Videos) ကဲ့သို့သော Feature များကို ဒီဇိုင်းဖြင့်တင်ဖန်တီးခြင်းဖြင့် ကလေးငယ်များအတွက် ကာကွယ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ဥပဒေချိုးဖောက်သူများသည်လည်း ပြည်ထောင်စုကုန်သွယ်မှုကော်မရှင် (The Federal Trade Commission) က ချမှတ်သည့် ပြစ်ဒဏ်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင် အထက်လွှတ်တော်၏ဆောင်ရွက်ချက်များတွင် ဆယ်ကျော်သက်နှင့်ကလေးသူငယ်များ၏အွန်လိုင်းကိုယ်ရေးအချက်အလက်လုံခြုံရေးဥပဒေ (The Children and Teen's Online Privacy Act) လည်း ပါဝင်သည်။ ၎င်းသည် ကာယကံရှင်များ၏ သဘောတူညီမှုမရှိဘဲ အသက် ၁၃ နှစ်မှ ၁၆ အထိ ဆယ်ကျော်သက်များ၏ ကိုယ်ရေးအချက်အလက်များကိုရယူခြင်းမှ တားမြစ်သည့် ၁၉၉၈ ခုနှစ် ဥပဒေကိုအဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး ကလေးငယ်များကို ပစ်မှတ်ထားကြော်ငြာခြင်းကိုလည်း တားမြစ်ပေးနိုင်မည်ဖြစ်သည်။

ယခုအခါ ဥပဒေမူကြမ်းများကို အောက်လွှတ်တော်သို့ ပေးပို့ထားပြီး စက်တင်ဘာလတွင် လွှတ်တော်ပြန်လည်ကျင်းပချိန်၌ ဥပဒေပြုအမတ်များက ဥပဒေမူကြမ်းများကို ဆွေးနွေးဆောင်ရွက်ကြမည်ဖြစ်သည်။ အောက်လွှတ်တော်ဥက္ကဋ္ဌကလည်း ဥပဒေမူကြမ်းကို ထောက်ခံကြောင်းနှင့် သဘောတူညီချက်ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ကို သိရှိရပါသည်။

ဥပဒေသုတေသနဌာနခွဲ
ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

Source: <https://news.bloomberglaw.com/privacy-and-data-security/senate-passes-landmark-legislation-to-protect-children-online>



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၉)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ အပတ်စဉ်သတင်းလွှာအား ဥပဒေရေးရာဝန်ကြီးဌာန website တွင်
အောက်ပါအတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

